

COVID-19 အထူးအကာအကွယ်၏ အခွင့်အရေးနှင့် စည်းကမ်းချက်များ

(COVID-19 အကာအကွယ်)



၁. အကျိုးခံစားခွင့်များ

- ၁.၁ Chubb Life Insurance Myanmar (“Chubb”) ၏ အာမခံအမျိုးအစားများ (Chubb မတော်တဆ ကိုယ်ခန္ဓာထိခိုက်မှုအကာအကွယ် “ကိုယ်အင်္ဂါထိခိုက်မှုအာမခံ” မှလွဲ၍) တွင် COVID-19 အကာအကွယ်အား အာမခံလျှောက်လွှာအသစ်များ နှင့် အသက်ဝင်နေသော ပေါ်လစီများ (“ပေါ်လစီ”) အတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။
- ၁.၂ COVID-19 အာမခံအကာအကွယ်သည် မူရင်းပေါ်လစီ၏ အကျိုးခံစားခွင့်များအပြင် ထပ်စောင်းပေးအပ်သည့် အခမဲ့အကျိုးခံစားခွင့်ဖြစ်ပါသည်။ ၎င်းသည် မူရင်းပေါ်လစီ၏ အခွင့်အရေးနှင့်စည်းကမ်းချက်များ အပေါ်တွင်မည်သည့်သက်ရောက်ခြင်းမှ မရှိနိုင်ပါ။
- ၁.၃ **ဆေးရုံတက်ရောက်ခြင်း ထပ်ဆောင်းအကျိုးခံစားခွင့်** - အကယ်၍ Chubb ကျန်းမာရေး အကာအကွယ်အာမခံ (ကျန်းမာရေးအာမခံ) ဝယ်ယူထားသူသည် COVID-19 ကြောင့် ဆေးရုံတက်ရောက်ရလျှင် ဆေးရုံတက်ရောက်ခြင်းအတွက် ထပ်ဆောင်း အကျိုးခံစားခွင့် အနေဖြင့် Chubb မှ ဆေးရုံတက်ရက် (၁) ရက်အတွက် အကျိုးခံစားခွင့်၏ (၂၀%) နှင့် ညီမျှသောငွေပမာဏကို အများဆုံးရက်ပေါင်း(၂၁)ရက်အထိ ထပ်ဆောင်း အကျိုးခံစားခွင့် ပေးမည်ဖြစ်ပါသည်။
- ၁.၄ **အထူးကြပ်မတ် စောင့်ရှောက်ကုသခြင်း (“ICU”) ထပ်ဆောင်းအကျိုးခံစားခွင့်** - အကယ်၍ အာမခံထားသူသည် COVID-19 ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ICU လူနာအဖြစ် ဆေးရုံတက်ရောက်ရပါက Chubb သည် ထိုပေါ်လစီ၏ သေဆုံးခြင်း အကျိုးခံစားခွင့်၏ (၂၀%) နှင့် ညီမျှသောငွေပမာဏကို အများဆုံး မြန်မာကျပ်ငွေ ၂,၀၀၀,၀၀၀ (သိန်းနှစ်ဆယ်) အထိ ထပ်ဆောင်း အကျိုးခံစားခွင့်ပေးမည် ဖြစ်ပါသည်။
- ၁.၅ **သေဆုံးခြင်း ထပ်ဆောင်းအကျိုးခံစားခွင့်** - အကယ်၍ အာမခံထားသူသည် COVID-19 ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် သေဆုံးသွားပါက Chubb သည် သေဆုံးခြင်းအတွက် ထိုပေါ်လစီ၏ သေဆုံးခြင်းအကျိုးခံစားခွင့်၏ (၁၀၀%) နှင့်ညီမျှသောငွေပမာဏကို အများဆုံး မြန်မာကျပ်ငွေ ၁၀,၀၀၀,၀၀၀ (သိန်းတစ်ရာ) အထိ ထပ်ဆောင်းအကျိုးခံစားခွင့် ပေးမည်ဖြစ်ပါသည်။ အကယ်၍ ICU ထပ်ဆောင်းအကျိုးခံ စားခွင့်ကို ရရှိပြီးပါက ၎င်းပမာဏကို ထုတ်နှုတ်၍ပေးအပ်မည်ဖြစ်သည်။
- ၁.၆ COVID-19 အကာအကွယ်သည် အာဏာပိုင်အဖွဲ့အစည်းမှတာဝန်ရှိသူများ ခွင့်ပြုသည့်နေ့ (ခွင့်ပြုသည့်ရက်စွဲ) မှစ၍ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့ တွင် အဆုံးသတ်မည် (သို့မဟုတ်) Chubb မှ ထပ်မံကြေငြာမည့် ရက်စွဲတွင် အဆုံးသတ်မည်ဖြစ်သည်။

၁.၇ အခြား စည်းကမ်းချက်များ

- ၁.၇.၁ COVID-19 (“အာမခံပေးနိုင်သောအဖြစ်အပျက်”)ကြောင့် ပထမဆုံးဆေးရုံ တက်ရောက်သည့်နေ့ရက်၊ ICU တွင်တက်ရောက် ကုသရသည့် နေ့ရက် (သို့) သေဆုံးသည့်နေ့ရက်တွင် အာမခံပေါ်လစီစာချုပ်သည် သက်တမ်းရှိရမည်။
- ၁.၇.၂ အခွင့်အရေးနှင့် စည်းကမ်းချက်များတွင်ဖော်ပြထားသော အကျိုးခံစားခွင့် တစ်ခုချင်းစီသည် တစ်ကြိမ်သာခံစားခွင့်ရှိမည်ဖြစ်ပြီး၊ အာဏာပိုင်အဖွဲ့ အစည်းမှ ခွင့်ပြုချက်ရရှိသည့်နေ့ နောက်မှ ရရှိမည်ဖြစ်သည်။
- ၁.၇.၃ COVID-19 အကာအကွယ်၏ အကျိုးခံစားခွင့်ရှိသူ(များ)သည် ထိုပေါ်လစီတွင် ဖော်ပြထားခြင်းခံရသူနှင့်တူညီပြီး၊ အသက်ဆက်လက်ရှင်သန်နေသူ ဖြစ်သည်။
- ၁.၇.၄ COVID-19 ရောဂါ၏တိုက်ရိုက်အကျိုးဆက်ကြောင့် ဆေးရုံတက်ရောက်ခြင်း၊ ICU တွင်တက်ရောက်ကုသခြင်း (သို့) သေဆုံးခြင်းတို့အတွက် မြန်မာနိုင်ငံ၏ တရားဝင်ဆေးကုသခွင့် လိုင်စင်ကိုင်ဆောင်ထားသော ဆရာဝန်တစ်ဦးဦးက အသိ အမှတ်ပြုထားသော ကုသမှုအထောက်အထားများ နှင့် အခြားလိုအပ်သော အထောက်အထားများကို အာမခံပေးနိုင်သောအဖြစ်အပျက်ပေါ်ပေါက်ပြီး ရက်မှ (၆၀)ရက်အတွင်း သက်သေအထောက်အထားများကို တင်ပြတောင်းခံ ရမည်။ ယင်းသက်သေအထောက် အထားများ ကို မြန်မာနိုင်ငံ၏ တရားဝင်ဆေးကုသခွင့် လိုင်စင်ကိုင်ဆောင်ထားသော ဆရာဝန် တစ်ဦးဦးက အသိအမှတ်ပြုပေးရမည်။
- ၁.၈ Chubb အနေဖြင့် COVID-19 အကာအကွယ်အား ပြောင်းလဲခြင်း (သို့) ရပ်ခြင်း အစရှိသည်တို့ကို မည်သည့်ကြိုတင်အကြောင်းကြားခြင်းမျှ မပြုလုပ်ပဲပြောင်းလဲခွင့် ရှိသည်။ အကယ်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Chubb ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။

၂. အကျိုးခံစားခွင့်အကျိုးမဝင်သောအချက်များ

အောက်ဖော်ပြပါ ကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ COVID-19 အကာအကွယ် အကျိုးခံစားခွင့်သည် အကျိုးဝင်မည် မဟုတ်ပါ။

- က) COVID-19 ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသခံယူမှု၏ ပထမနေ့၊ ICU သို့ ပေးပို့ကုသခံယူရခြင်း (သို့) သေဆုံးခြင်းသည် အာဏာပိုင်အဖွဲ့အစည်းမှ ခွင့်ပြုချက်မရမီ ဖြစ်ပေါ်ခြင်း၊
- ခ) COVID-19 ၏ နောက်ဆက်တွဲ တိုက်ရိုက် (သို့) အကျိုးဆက်နှင့် မသက်ဆိုင်သော အဖြစ်အပျက်များ၊
- ဂ) အာမခံပေါ်လစီ လျှောက်ထားစဉ်တွင် မမှန်ကန်သော ကျန်းမာရေး အချက်အလက်များ ကို တင်သွင်းထားခြင်း၊
- ဃ) အာမခံပေါ်လစီ ထုတ်ပြန်သည့်နေ့မှ (၁၄) ရက်အတွင်း COVID-19 ရောဂါခံစားရခြင်း၊
- င) အကျိုးခံစားခွင့်တောင်းခံခြင်းသည် အာမခံပေးနိုင်သော အဖြစ်အပျက်ပေါ်ပေါက်ပြီး နောက် ရက်ပေါင်း (၆၀) ကျော်မှတင်သွင်းခြင်း၊

- စ) ICUတွင် တက်ရောက်ကုသရန် ဆေးပညာအရမလိုအပ်သော်လည်း တက်ရောက်ကုသခြင်း၊
- ဆ) ပုဂ္ဂလိကဆေးရုံများ (သို့) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ တရားဝင်ခွင့်ပြုထားခြင်း မရှိသည့် ဆေးရုံများတွင် တက်ရောက်ကုသခြင်း၊
- ဇ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှသတ်မှတ်ထားသော လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ပြင်ဆင်ထားခြင်းမရှိသည့် quarantine စင်တာတွင် တက်ရောက်ခြင်း၊ သံသယဖြစ်မှုများကင်းရှင်းမှုရှိစေရန်အတွက် quarantine စင်တာတွင် တက်ရောက်ခြင်း သည် ဆေးရုံတက်ရောက် ကုသမှုခံယူခြင်းဟု သတ်မှတ်မည်မဟုတ် သကဲ့သို့ အကျိုးခံစားခွင့် ရနိုင်သော အဖြစ်အပျက်မဟုတ်ပါ။